

နကတီၤသးလၢ တၢ်တတၢ်တနါ အဂီၢ်လံၤဒါ

ဖဲခွဲစလဲအပူၤ လၢတနီၣ်အတီၢ်ပူၤ မ့ၢ်ခိၣ်ကလံၤသီၣ်ဂီၢ်တၢ်လီၤဘၣ်ယိၣ်ဖးဒိၣ် လၢမၤဘၣ်ဒိၣ်န့ၤ ဒီးနဟံၣ်ဖိယိဖိ ဒီးမၤဟးဂီၤ တၢ်စုလီၢ် ခိၣ်ခိၣ် ကဲထီၣ်သးသ့ ထီၣ်ရီၤတဘျီန့ၣ်လီၤ. တၢ်အဝဲအံၤကမ့ၢ်ဝဲ ကလံၤမ့ၢ်တပျုၤတပျီၤ, ထံဒိၣ်ဘျီတၢ်, ကလံၤမ့ၢ်သဝဲ, ဟီၣ်ခိၣ်ဟူး မ့တမ့ၢ် မ့ၢ်အူအိၣ်ပျီၤ တဖၣ်န့ၣ်လီၤ.

နဖီၣ်ပျီၤမ့ၢ်ခိၣ်ကလံၤသီၣ်ဂီၢ်တနီၣ်ဘၣ် သန့ကတီၤဆိသးသ့လီၤ.

တချုး တၢ်တတၢ်တနါ ကဲထီၣ်သးဒီးဘၣ်န့ၣ် နကဘၣ်သမံသမိး မ့ၢ်နအိၣ်တွံဒီး-

- ✓ ဂ့ၢ်ဂီၢ်အူတၢ်ရဲၣ်ကျဲၤ လၢနၤဒီးနဟံၣ်ဖိယိဖိအဂီၢ် ဃုာ်ဒီးနဆၣ်ဖိကီၢ်ဖိအဂီၢ်လံၤဒါ
- ✓ ဂ့ၢ်ဂီၢ်အူတၢ်ဆဲးကျိး လီၤတဲစိနီၣ်ဂံၢ်တဖၣ်အိၣ်လံၤဒါ
- ✓ ကတီၢ်အံၤအူၣ်စူရဲအိၣ်ဒီးဒါ
- ✓ ဂ့ၢ်ဂီၢ်အူတၢ်ဖိတၢ်လံၤတၢ်ပိးတၢ်လီၤဘိၣ် အိၣ်လံၤဒါ.

မ့ၢ်ဘၣ်သးသ့ၣ်ညါအါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤ ဒီးဒီးန့ၢ်ဘၣ်တၢ်ဟ့ၣ်ကူၣ် ဘၣ်ထွဲတၢ်ကတီၤဆိသးလၢ တၢ်တတၢ်တနါအဂီၢ်န့ၣ် လဲၤကွၢ်ဖးဝဲ ဒဲးဖး www.getready.qld.gov.au အပူၤအံၤတက့ၢ်.

တၢ်တတၢ်တနါကဲထီၣ်သးဝံၤလီၢ်ခံ ဒီးန့ၢ်ဘၣ်တၢ်မၤစၢၤသ့အလီၢ်အိၣ်ဖဲလဲၣ်

ပဒိၣ်ဒီးကရၢကဘျုးတဖၣ်ဟ့ၣ် သးတၢ်တူၢ်ဘၣ် ဒီးတၢ်လိာ်ဘၣ်တၢ်မၤစၢၤ လၢပုၤတူၢ်ဘၣ်တၢ်တဖၣ်အဂီၢ် အိၣ်န့ၣ်လီၤ.

တၢ်ဆိၣ်ထွဲပုၤတၢၤဒီးတၢ်ဟ့ၣ်ကူၣ် တဲသကိးတဖၣ်

တၢ် ကွၢ်ဆၢၣ်မံၤ သးတၢ်တူၢ်ဘၣ်အကလုာ်ကလုာ် ဖဲတၢ်တတၢ်တနါ ကဲထီၣ်သးဝံၤအလီၢ်ခံန့ၣ် မ့ၢ်လၢအကဲထီၣ်သးညါန့ၣ်လီၤ. နမ့ၢ်အိၣ်ဒီးသးတၢ်တူၢ်ဘၣ် မ့တမ့ၢ် ဘၣ်ဂံၤပျုၤလၢတၢ်တမံၤမံၤန့ၣ် နီၢ်ကစၢ်တၢ်ဒီးတၢ်လိာ်ဘၣ်တၢ်မၤစၢၤအိၣ်ဝဲန့ၣ်လီၤ.

နဟံၣ်ဖိယိဖိ မ့တမ့ၢ် နတံၤသကိး မ့ၢ်အိၣ်ဒီးတၢ်လၢလံာ်အံၤန့ၣ် ဃုတၢ်မၤစၢၤတက့ၢ်-

- သးတၢ်တူၢ်ဘၣ် မ့တမ့ၢ် သးတၢ်ဆိကမိၣ်တၢ်ဂ့ၢ်ကီ
- သးလီၤဘျိးလီၤတီၤ, အူၣ်အူန့ မ့တမ့ၢ် အိၣ်တၢ် ဒီးမံ တဘၣ်လီၢ်ဘၣ်စး
- အသကံာ်ပဝးဆိတလဲသး ဒ်အမ့ၢ် အီသံး မ့တမ့ၢ် ကသံၣ်မူၤဘျိးအဂၢၤအါထီၣ် မ့တမ့ၢ် တမၤဃုာ်သးလၢပုၤအဂၢၤ
- လိာ်ဘၣ်လၢ ကတဲတၢ်ဒီးပုၤအဂၢၤတဂၢၤ.

တၢ်ဆိၣ်ထွဲပုၤတၢၤဒီးတၢ်ဟ့ၣ်ကူၣ်တဲသကိး အတၢ်ဆဲးကျိးအကျဲတဖၣ်

- Lifeline Australia (တၢ်ဟ့ၣ်ကူၣ်တဲသကိး) - **13 11 14**
- Australian Red Cross (ဂီၤတၢ်အိးစၢၤလဲယၢ်)- **1800 733 111**
- St. Vincent de Paul (ဂ့ၢ်ဘဲဒါဖိ) - **13 18 12**
- Queensland Health (ခွဲစလဲတၢ်အိၣ်ဆူၣ်အိၣ်ချု) - **13 HEALTH (13 43 25 84)**
- Housing Assistance (ဟံၣ်ဃီတၢ်မၤစၢၤ)- **13 QGOV (13 74 68)**
- State Emergency Service (ကီၢ်စဲၣ်ဂ့ၢ်ဂီၢ်အူတၢ်မၤစၢၤ) - **13 25 00**
- Community Recovery Hotline (တၢ်သ့ၣ်ထီၣ်က့ၤပုၤတၢၤလီၤကျိၤ) - **1800 173 349**

မ့ၢ်ဘၣ်သးသ့ၣ်ညါ လီၢ်ကဝီၤဒီးပုၤတၢၤတၢ်မၤစၢၤထီၣ်ရီၤ ဖဲနအိၣ်တၢ်အလီၢ် အတၢ်ဆဲးကျိးအကျဲန့ၣ် လဲၤဖဲဝဲဒဲး www.qld.gov.au/disasterhelp အပူၤ ဒီးစ့ၢ်လီၤဃုာ် 'regional community support' တက့ၢ်

ကျိၣ်စ့တၢ်မၤစၢၤ

နမ့ၣ်တၢ်တတၢ်တနီၤန့ၣ် ဘၣ်တဘၣ် ကျိၣ်စ့ဒီးတၢ်မၤစၢၤအဂၤ လၢနဂီၢ်အိၣ်.

တၢ်မၤစၢၤတဖၣ် ဟဲၣ်ဖျါ ခိၣ်မိၤဒီးကိၢ်စဲၣ်ပဒိၣ်တၢ်မၤသကိး လၢတၢ်ကိးအီၤလၢ Disaster Recovery Funding Arrangements (DRFA) န့ၣ်လီၤ

စ့တိၢ်ဟံၣ်

- ✔ **Emergency Hardship Assistance (ဂ့ၢ်ဂီၤအူတၢ်ကိၢ်တၢ်ခဲတၢ်မၤစၢၤ) –**
လၢပုၤလၢအအိၣ်ဖဲ တၢ်တတၢ်တနီၤအဂၤပုၤ ကန့ၢ်ဘၣ်တၢ်မၤ စၢၤ ဒ်အမ့ၢ် တၢ်အိၣ်တၢ်အီၤ, တၢ်ကူတၢ်ကၤ ဒီးကသံၣ်ကသီ တဘျီဟံၣ် ဒီးလၢအဆိအချ့အဂီၢ်
- ✔ **Essential Household Contents Grant (လၢဟံၣ်ဃီတၢ်လိၣ်ဘၣ်အဂီၢ် စ့တိၢ်ဟံၣ်) –**
လၢကမၤစၢၤပုၤအိၣ်လၢတၢ်တတၢ်တနီၤအပုၤ လၢအအိၣ်စ့တိၢ်ဟံၣ် မ့တမ့ၢ် ဃုက့ၤအိၣ်စ့တိၢ်ဟံၣ်တန့ၢ်တဖၣ် လၢအကမၤပုၤက့ၤ အဟံၣ်ဃီတၢ်လိၣ်ဘၣ်တဖၣ်အဂီၢ်
- ✔ **Essential Services Safety and Reconnection Grant (တၢ်မၤစၢၤလၢတအိၣ်တသ့အတၢ်ဘံၣ်တၢ်ဘၢဒီးတၢ်ဘျးစဲက့ၤစ့တိၢ်ဟံၣ်)–**
လၢပုၤအိၣ်လၢ တၢ်တတၢ်တနီၤကဝီၤပုၤ ကဒုးဘျးစဲက့ၤ တၢ်လိၣ်ဘၣ် ဒ်အမ့ၢ် မ့ၣ်အူ, ကံသဝံ, ထံ, ထံဘၣ်အကျိၣ် မ့တမ့ၢ် တၢ်ဟးလီၤ အကျိၣ်တဖၣ်
- ✔ **Essential Services Hardship Assistance Grant (တၢ်လၢတအိၣ်တသ့ တၢ်ကိၢ်တၢ်ခဲတၢ်မၤစၢၤစ့တိၢ်ဟံၣ်) –**
မၤစၢၤပုၤတၢ်ဘၣ် တၢ်တတၢ်တနီၤလီၤလီၤ ဒ်သိးကဒီးန့ၢ်ဘၣ် တၢ်လိၣ်ဘၣ်တဖၣ်တဘျီဟံၣ် မ့တမ့ၢ် ဒီးန့ၢ်အါထီၣ်တၢ်မၤစၢၤဖဲတၢ်လိၣ်ဘၣ် ဒ်အမ့ၢ်ထံ မ့ၣ်အူ ကံသဝံ ဟးဂီၤအါန့ၢ် ယၢ်သီအခါ.
- ✔ **Structural Assistance Grant (တၢ်သ့ၣ်ထီၣ်တၢ်မၤစၢၤစ့တိၢ်ဟံၣ်) –**
လၢပုၤလၢအအိၣ်ဖဲ တၢ်တတၢ်တနီၤကဲထီၣ်သးအလီၤ လၢကဘျီက့ၤအဟံၣ်တဖၣ် ဒီးမၤဂ့ၢ်ထီၣ်အဟံၣ် ဒ်သိးကပူၤဖျးတၢ်လီၤဘၣ်ယီၤ လၢပုၤကအိၣ်အဂီၢ်.

*တၢ်ဘျးဘၣ်ထွဲပုၤဒီးန့ၢ်တၢ်မၤစၢၤသ့အိၣ်
ဒ်သိးကသ့ၣ်ညါဘၣ် လၢနလီၤကဝီၤအပုၤ စ့တိၢ်ဟံၣ်ဒ်လဲၣ်တကလုာ်အိၣ်လဲၣ် ဒီးတၢ်ဘျးဘၣ်ထွဲ တၢ်ဒီးန့ၢ်တၢ်မၤစၢၤအိၣ်ဒ်လဲၣ်န့ၢ်လဲၣ်က့ၢ်ဘၣ်ဖဲ www.qld.gov.au/disasterhelp တက့ၢ်.

တၢ်ဂ့ၢ်အဂၤတဖၣ်

ခွဲစလဲပဒိၣ် အိၣ်ဒီးပုၤတဲကျိၣ်ထံတၢ်ဖိ လၢကဒုးသ့ၣ်ညါတၢ်ဂ့ၢ်တၢ်ကျိၣ်ဘၣ်ထွဲ တၢ်တတၢ်တနီၤ, စ့တိၢ်ဟံၣ် ဒီးတၢ်ဆိၣ်ထွဲမၤစၢၤ လၢနကျိၣ်အဂီၢ်န့ၣ်လီၤ.
ကိးလီၤတဲစိနီၣ်ဂံၢ် **1800 512 451** ဒီး ဃုလၢတၢ်ကယုန့ၢ်န့ၢ် ပုၤတဲကျိၣ်ထံတၢ်ဖိဆူန့ၣ် မ့တမ့ၢ် ကိး Community Recovery Hotline (တၢ်သ့ၣ်ထီၣ်က့ၤပုၤတၢၤလီၤကျိၣ်) လၢလီၤတဲစိနီၣ်ဂံၢ် **1800 173 349**တက့ၢ်.

